

မြန်မာ့တိုင်းရင်းဆေးနှင့် ဝမ်းချုပ်ခြင်း

ဒေါ်အိအင်း

ဦးစီးမှူး

ဖွံ့ဖြိုးရေးဌာနစိတ်

မေး။ ။ ဆရာမ---မင်္ဂလာပါရှင်--

ဖြေ။ ။ ဟုတ်ကဲ----မင်္ဂလာပါရှင်----

မေး။ ။ ဒီတစ်ပတ် သုတေသနဖြေဖြာတိုင်းရင်းဆေးပညာအစီအစဉ်မှာ နားဆင်တဲ့ သောတရှင် တွေအတွက် တိုင်းရင်းဆေးနဲ့ပတ်သတ်ပြီး ဘယ်လိုအကြောင်းအရာတွေကိုပြောဖို့ စဉ်းစားထားပါသလဲရှင်။

ဖြေ။ ။ ဟုတ်ကဲ----- ဒီတစ်ပတ်မှာတော့ ဝမ်းချုပ်ခြင်းအကြောင်းကို ပြောပြပေးချင်ပါတယ်။ ဝမ်းချုပ်ခြင်းက ကြောက်စရာကောင်းတဲ့ရောဂါမဟုတ်ပေမယ့် "ဝမ်းတစ်လုံးကောင်း ခေါင်းမခဲ့" ဆိုတဲ့အတိုင်း မိမိကျန်းမာရေးအတွက် အလေးထားရမယ့် ပြဿနာတစ်ခုပဲ ဖြစ်ပါတယ်ရှင်။

မေး။ ။ ဟုတ်ကဲပါ---ဆရာမ ---ဝမ်းချုပ်တယ်ဆိုရင်တော့ လူတွေတော်တော်များများက ကိုယ့်ဘာသာ ဆေးဝယ်သောက်ကြတာ များတယ်နော်----အခုလို ဝမ်းချုပ်တဲ့ ပြဿနာကို တိုင်းရင်းဆေးပညာအမြင်နဲ့ ပြောပြပေးမယ်ဆိုတော့ နားဆင်ကြတဲ့ သောတရှင်တွေလည်း စိတ်ဝင်စားကြမှာပါ---

ဖြေ။ ။ ဟုတ်ကဲ-----လူတော်တော်များများကတော့ ဝမ်းချုပ်တယ်ဆိုရင် အနောက်တိုင်းဆေးပဲဖြစ်ဖြစ် । တိုင်းရင်းဆေးပဲဖြစ်ဖြစ် လက်လှမ်းမိတဲ့ ဆေးဆိုင်တွေကနေ ဝယ်သောက်ကြတာများပါတယ်။ ဒါကြောင့် ဝမ်းချုပ်ခြင်းအတွက် ဆေးများသောက်သုံးရာမှာ လွှာမှားမှာမဖြစ်စေဖို့အတွက် ဝမ်းချုပ်တဲ့ ပြဿနာကို ပြည့်ပြည့်စုစု သိဖို့လိုအပ်ပါတယ်။ ဝမ်းချုပ်တာ ကြာရှည်ဖြစ်လာရင် လိပ်ခေါင်းရောဂါ၊ ဂရင်ဂျိနာ၊ စအိကွဲနာ၊ စအိကျံခြင်း၊ အုမကြီးရောင်ရမ်းခြင်း စတဲ့ နောက်ဆက်တွဲရောဂါတွေ ခံစားလာရပါ တယ်ရှင်။ ဝမ်းချုပ်တယ်ဆိုတာကတော့ လူတွေရဲ့ နေ့စဉ်လူနေမှုပုံစံ၊ စားသောက်မှုပုံစံတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းဆေးကျမ်းတွေမှာပါတဲ့ ဝမ်းချုပ်ခြင်းအကြောင်းနဲ့ ဝမ်းချုပ်ခြင်းမှာ အသုံးပြန်စိုင်တဲ့ မြန်မာ့တိုင်းရင်းဆေးဝါးနဲ့ ဆေးပင်တွေကို ပြောပြပေးချင်ပါတယ်ရှင်။

မြန်မာ့တိုင်းရင်းဆေးကျမ်းတွေမှာ ဝမ်းချုပ်ခြင်းကို သုံးမျိုးခွဲထားပါတယ်ရှင်။ အဲဒါကတော့-

(၁) ခက်မာပထဝိလွှန်၍ ဝမ်းချုပ်ခြင်း (ပထဝိချုပ်)

(၂) ဖွဲ့စည်းအာပေါလွှန်၍ ဝမ်းချုပ်ခြင်း (အာပေါချုပ်)

(၃) ဝါယောလွှန်၍ ဝမ်းချုပ်ခြင်း (ဝါယောချုပ်) တို့ပဲ ဖြစ်ပါတယ်။

မေး။ ။ ဟုတ်ကဲပါ---ဆရာမရှင်---နားဆင်နေကြတဲ့ သောတရှင်တွေ နားလည်အောင် ဝမ်းချုပ်ခြင်း သုံးမျိုးကို ရှင်းပြပေးပါအုံးရှင်--

ဖြေ။ ။ ဟုတ်ကဲ----- ခက်မာပထဝိလွှန်၍ ဝမ်းချုပ်ခြင်း (ပထဝိချုပ်) ရဲ့ လက္ခဏာတွေကတော့ စားကောင်းခြင်း၊ အိပ်၍ပျော်ခြင်း၊ အာခံတွင်းရှင်းလင်းခြင်း၊ ရင်လေးခြင်း၊ လေသက်ခြင်း၊ စမြင်းခံခြင်း၊ ဓာတ်ခမ်းမြောက်ခြင်း၊ ဓာတ်မာ၍ ညက်ညာခြင်းစတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။

ထိကဲသို့ ဝမ်းချုပ်ခြင်းဖြစ်ပါက ဝါယောဓာတ်လွန်တဲ့ ဆေးအစာတိုကို စားသောက်ပေးရပါမယ်ရှင်။ အရသာအား ဖြင့် အငန်၊ အခါးအရသာရှိတဲ့ ဆေးပစ္စည်း၊ ဆေးဝါးတွေကို သောက်သုံးမှုပါနိုင်ပါတယ်။

ဖွဲ့စည်းအာပေါလွန်၍ ဝမ်းချုပ်ခြင်း (အာပေါချုပ်)ရဲ့ လက္ခဏာတွေကတော့ အစားအသောက် ပျက်ခြင်း၊ အအိပ်ပျက်ခြင်း၊ အိပ်မဖျော်ခြင်း၊ ခံတွင်းပျက်ခြင်း၊ ရင်ပြည့်ခြင်း၊ ဆီးချုပ်ခြင်း၊ ချွေးငံတွင်း၊ တံတွေးထွေးခြင်း၊ ခွဲခြင်း၊ စာတ်ပျော်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ လေချုပ်ခြင်းစတဲ့ လက္ခဏာတွေကို တွေ့ရပါတယ်။ ဖွဲ့စည်းအာပေါလွန်ပြီး ဝမ်းချုပ်ခြင်းကို ရေနွေးပူဗျာသောက်ပေးရင် အာကာသဓတ် လွန်ပြီး ဝမ်းသက်မှာဖြစ်ပါတယ်။ အရသာအားဖြင့် အချဉ်း၊ အစပ်အရသာရှိတဲ့ ဆေးပစ္စည်း၊ ဆေးဝါးတွေကို မှုပါနိုင်ပါတယ်။

အထက်ကိုတက်တဲ့လေ (ဥဒ္ဓံမဝါယော)လွန်ပြီး ဝမ်းချုပ်ခြင်း (ဝါယောချုပ်)ရဲ့ လက္ခဏာတွေ ကတော့ အစားပျက်၍ ရင်ပြည့်ခြင်း၊ ရင်ကြပ်ခြင်း၊ ရင်မလေးဘဲ ရင်ပေါ်ခြင်း၊ အအိပ်ပျက်ခြင်း၊ လေထိုးလေအောင့်ခြင်း၊ အာခံတွင်းပျက်ခြင်း၊ ချောင်းဆိုးခြင်း၊ မူးဝေခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းပျော်ခြင်း စတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။ ဝါယောလွန်၍ဝမ်းချုပ်ခြင်းမှာတော့ ပထီစာ စားသောက်ပေးခြင်းဖြင့် ဝမ်းသက်စေပါတယ်။ လေမထိုးတဲ့ ဝါယောချုပ်ခြင်းကို ကောက်ညွှေ့ပေါင်း၊ ဆီထမင်း စတဲ့ အစားအစာ တွေ့ကို စားပေးခြင်းဖြင့် ဝမ်းသက်စေပါတယ်ရှင်။ အခုပြောပြတဲ့ ဝမ်းချုပ်ခြင်းသုံးမျိုးစလုံးမှာ ဝမ်းမှုန်စေဖို့ အကောင်ဆုံးနည်းလမ်းကတော့ ကိုယ်လှုပ်ရှားမှုပြုခြင်း၊ လမ်းလျှောက်ခြင်းက အကောင်းဆုံးပါလို့ တိုင်းရင်းဆေးကျမ်းတွေမှာ ဖော်ပြထားတာကို တွေ့ရှုရပါတယ်ရှင်။

ယနေ့ခေတ်မှာ လူတွေရဲ့ အစားအသောက်၊ နေထိုင်မှုပုံစံပြောင်းလဲလာခြင်း၊ အထိုင်များခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ ရေသောက်နည်းခြင်း၊ အစားအသောက်ပုံမှုန်မစားသောက်ခြင်း၊ အမျှင် ဓတ်ပါတဲ့ အသီးအရွက်များအစားနည်းခြင်း၊ အသင့်စားသုံးနိုင်တဲ့ အစားအစာများ စားသုံးမှုများခြင်း စတာတွေကြောင့် ဝမ်းချုပ်ခြင်းကို ခံစားနေကြရတာပဲ ဖြစ်ပါတယ်ရှင်။

မေး။ ॥ဟုတ်ကဲ့ပါ-----အခုလို ဝမ်းချုပ်ခြင်းကို ခံစားလာရပြီဆိုရင် ဆရာမတို့ တိုင်းရင်းဆေးပညာ အနေနဲ့ ဘယ်လိုတိုင်းရင်း ဆေးဝါး၊ ဆေးပစ္စည်းတွေကို အသုံးပြနိုင်ပါသလဲရှင်။

ဖော်။ ॥ ဟုတ်ကဲ့-----အခုလို ဝမ်းချုပ်ခြင်းကို ခံစားရပြီဆိုရင် ကျွန်မတို့ရဲ့ မြန်မာ့တိုင်းရင်းဆေးပညာအမြင်နဲ့ အသုံးပြနိုင်တဲ့ ဆေးဝါးတွေကို ပြောပြပေးပါမယ်ရှင်။

- တိုင်းရင်းဆေးဖုန်ပါတ် (၅) လေမျိုးရှုစ်ဆယ်ဝါးနှုတ်ဆေးရည်က အရသာအားဖြင့် အေး ခါး ငန် ချဉ် အရသာရှိပြီး ဝမ်းချုပ်ခြင်း သုံးမျိုးမှာ ခက်မာပထီလွန်ပြီး ဝမ်းချုပ်ခြင်း (ပထီချုပ်)မှာ အသုံးပြနိုင်ပါတယ်ရှင်။ စမြင်းခံပြီး ဆေးထိုးရင်ကြပ်ဖြစ်လျှင် ရှောက်ရည်၊ ရေနွေးနဲ့ ဆတူစပ်ကာ တိုက်ကျွေးနိုင်ပါတယ်။ ဆေးတိုက်ကျွေးရမယ့် ပမာဏကတော့ လူကြီးဟင်းစားစွန်း(၂)စွန်း၊ ကလေးဟင်းစားစွန်း(၁)စွန်း တိုက်ကျွေးနိုင်ပါတယ်ရှင်။
- တိုင်းရင်းဆေးဖုန်ပါတ် (၈) သွေးခူးလာဆေးက အရသာအားဖြင့် အေး ချို့ ငန် အရသာရှိပြီး ချောင်းဆိုးနဲ့ အစာအိမ်ရောဂါအတွက် အဓိကထားသုံးတဲ့ ဆေးဖုံးဖြစ်သော်လည်း ဝမ်းချုပ်ခြင်း သုံးမျိုးမှာ ခက်မာပထီလွန်၍ ဝမ်းချုပ်ခြင်း မှာ အသုံးပြနိုင်ပါတယ်ရှင်။ ဆီးဝမ်းချုပ်ပြီး ချောင်းဆိုးရင်ကြပ်ဖြစ်ရင် ကွမ်းချွက်စိမ်းသတ္တရည်နဲ့ လူကြီး (၂)ပဲသား၊ ကလေး(၁)ပဲသား တိုက် ကျွေးနိုင်ပါတယ်ရှင်။

- တိုင်းရင်းဆေးဖုနံပါတ် (၉) ဆီးကူလာဆေးက အရသာအားဖြင့် အေး ချို့ ခါး ငန် အရသာရှိပြီး အစာကြေလေသက်၊ ဝမ်းသက်စေတဲ့အတွက် ဝမ်းချုပ်ခြင်း (၃)မျိုးလုံးမှာ သောက်ပေးနိုင်ပါ တယ်ရှင်။ ဒါပေမယ့် ပထဝီချုပ်မှာ အသုံးပြုမယ်ဆိုရင် ဆားစိမ်းအနည်းငယ် ထည့်သောက်ပေးနိုင်ပါတယ်ရှင်။ ဝမ်းချုပ်ရင် ဆေးနဲ့အတူ ဆားစိမ်းရောပြီး ညအိပ်ရာဝင် ရေအေးနဲ့ရောစပ် သောက်ပြီး ရေကို ဝအောင်သောက်ပေးရပါမယ်ရှင်။ ဆေးတစ်ခွက်စာပမာဏကတော့ လူကြီး (၂)ပဲသား၊ ကလေး(၁)ပဲသားတိုက်ကျွေးနိုင်ပါတယ်။
- တိုင်းရင်းဆေးဖုနံပါတ် (၁၀) ဆီးရွင်ဝမ်းနှုတ်ဆေးက အရသာအားဖြင့် အေး ချို့ ငန် စပ် အရသာရှိပြီး အစာကြေလေသလိပ်နိုင်ခြင်း၊ ဝမ်းမီးတောက်ခြင်းနှင့် ဝမ်းသက်စေတဲ့အတွက် ဝမ်းချုပ်ခြင်း သုံးမျိုးလုံးမှာ အသုံးပြုနိုင်ပါတယ်။ ပထဝီဓာတ်ချုပ်ခြင်းကို အသုံးပြုမယ်ဆိုရင် ဆားစိမ်းအနည်းငယ် ထည့်သောက်ပေးနိုင်ပါတယ်။ ဝမ်းချုပ်ခြင်းကြောင့်ဖြစ်တဲ့ မီးယပ်၊ ကူလာ၊ မျက်စိနဲ့ ပတ်သက်တဲ့ ရောဂါတွေမှာ ဆေးရင်း(၅) ကျပ်သား၊ မန်ကျည်းမှုညွှန်အနှစ် (၁၀)ကျပ်သား၊ ဆား(၅) ကျပ်သား၊ ထန်းလျက် (၁၅)ကျပ်သားရောစပ်ပြီး ညစဉ် လူကြီး (၂)ပဲသား၊ ကလေး(၁)ပဲသား သောက်ပေးနိုင်ပါတယ်ရှင်။
- တိုင်းရင်းဆေးဖုနံပါတ် (၁၁) မှတ်ကဲဆေးက အရသာအားဖြင့် အေး ခါး ငန် အရသာရှိပြီး ဝမ်းမီး တောက်ခြင်း၊ အစာကြေစေခြင်း၊ စမြေးကို ကြေဖောပါတယ်။ဝမ်းချုပ်ခြင်း သုံးမျိုးမှာ ပထဝီချုပ်နဲ့ ဝါယောချုပ်မှာ အသုံးပြုနိုင်တဲ့ဆေးဖုနံပါတယ်။ ဆီးဝမ်းချုပ်ရင် လူကြီး (၂)ပဲသား၊ ကလေး(၁)ပဲသားကို ရေအေးနဲ့ သောက်ပေးနိုင်ပါတယ်။ စမြေးထိုးပြီး အောင့်ရင် ရှောက်ရည်နဲ့ သောက်ပေးနိုင်ပါတယ်ရှင်။
- တိုင်းရင်းဆေးဖုနံပါတ်(၁၂) စက္ခလာပါလဆေးက အရသာအားဖြင့် အေး ခါး ငန် ရှိပြီး ဝမ်းမီးတောက်၍ အစာကြေစေခြင်း၊ ဝမ်းကို နဲ့ည့်စွာ သက်ဆင်းစေပါတယ်။ ဝမ်းချုပ်ခြင်း သုံးမျိုး စလုံးမှာ သောက်ပေးနိုင်ပါတယ်။ ဒါပေမယ့် သတိထားရမှာတစ်ခုကတော့ ဖွေးကိုင်းပါတဲ့ တိုင်းရင်းဆေးဖုနံပါတ် (၉)/(၁၀)/(၁၂) တို့ကို အစာအိမ်နှင့် အူလမ်းကြောင်း တစ်လျှောက် ရောင်ရမ်းခြင်းနဲ့ ဆက်စပ်တဲ့ ဝမ်းချုပ်ခြင်းတွေမှာဆိုရင် ပိုမိုရောင်ရမ်းကာ ဝမ်းဗိုက်ရစ်နာတဲ့ ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်ရှင်။ ဒါကြောင့် အဲဒီရောဂါရိတဲ့သူတွေက ဖွေးကိုင်းပါတဲ့ ဝမ်းပျော်ဆေးတွေကို မသောက်သုံးသင့်ပါဘူးရှင်။
- တိုင်းရင်းဆေးဖုနံပါတ် (၆၃) မိယုလောဟိတေတာဆေးက အရသာအားဖြင့် အေး ချို့ ဆိုမဲ့ ချုပ်အရသာရှိပြီး ဓာတုရသအားဖြင့် သိတဲ့ ပထဝီ အာကာသရှိသောကြောင့် ဝမ်းချုပ်ခြင်း (၃)မျိုးတွင် အထက်ကိုဆန်တဲ့လျွန်၍ ဝမ်းချုပ်ခြင်း(ဝါယောချုပ်)နှင့် ဖွဲ့စည်းအာပေါ်လွန်၍ ဝမ်းချုပ်ခြင်း (အာပေါ်ချုပ်) တို့မှာ ပေးကျွေးကုသနိုင်ပါတယ်ရှင်။ ဝမ်းချုပ်ရင် လူကြီး (၄)ပဲသား၊ ကလေး (၁)ပဲသားမှ (၂) ပဲသားအထိ ညစဉ် ရေအေးဖြင့် သောက်ပေးနိုင်ပါတယ်ရှင်။

မေး။ ။ ဟုတ်ကဲပါ---ဆရာမရှင်----အခုခုံ ဝမ်းချုပ်တဲ့အခါ သောက်ပေးနိုင်တဲ့ ဆေးတွေကို သိသွားပါပြီ---နောက်ပြီး ဘယ်လို ဆေးဖက်ဝင်အပင်တွေကိုရော သောက်ပေးနိုင်ပါသေးလဲရှင်။

ဖြေား။ ။ ဟုတ်ကဲ့---အသုံးပြုနိုင်တဲ့ ဆေးဖက်ဝင်အပင်တွေကို ပြောပြပေးပါမယ်။ အဲဒီတွေကတော့--

- ጉዳ်ပွန်းချဉ်ချက်ဟင်းရည် သောက်ပေးခြင်းဖြင့် ဝမ်းပျော့ပျော့သက်စေနိုင်ပါတယ်။
ဆီးဝမ်းချုပ် ကာ ခြေဖျားအေးခြင်း၊ အိပ်မပျော်ခြင်း၊ ဈေးင့်တိပြီး ဖျားနာခြင်းတွေမှာ
ကင်ပွန်းချဉ်ချက်ပြုတဲ့ရည်ကို သက္ကားနှင့်ကျိုးပြီး ဆားစိမ်းအနည်းငယ်ခပ်ပြီး တစ်နေ့သုံးကြိမ်
သောက်ပေးနိုင်ပါတယ်ရှင်။
- တရုတ်စကားပွင့်ကို ရေနေ့ဖျော်ပြီး သုပ်စားပေးခြင်း၊ အခေါက်ကို အမှုန်ပြုကာ
သောက်ပေးပါက ဝမ်းကို သက်စေပေါ်တယ်ရှင်။
- ဆီးပူခြင်း၊ ညောင်းကျေခြင်းနှင့် ဝမ်းတွင်းရှိ အပုပ်အခိုးများကို နိုမ်နင်းရန်အတွက် နွားနှီး
လက်ဖက် ရည်ပန်းကန်တစ်လုံးမှာ ဖွေးကိုင်းပြုတဲ့ရည် ဟင်းစားစွန်းတစ်စွန်း ရောစပ်ပြီး
သောက်ပေးနိုင်ပါ တယ်ရှင်။
- ဖွေးကိုင်းရွက်ကို မီးနဲ့လျှော်ပြီး အမှုန်ကြိတ်ကာ လက်ဖက်ရည်စွန်း (၁)စွန်းခန့်မှာ ဆားအနည်း
ငယ်ထည့်၍ ညာအိပ်ရာဝင်သောက်ပေးနိုင်ပါတယ်။
- ငုရွှေဝါအရွက်နှင့်လေးများကို ဟင်းချို့ချက်၍ စားပါက ဝမ်းကို သက်စေပေါ်တယ်ရှင်။
- မန်ကျဉ်းမှည့်(၁) ကျပ်သားခန့်၊ ထန်းလျက်အရွယ်တော် (၂)လုံးကို ရေအေးနှင့်ဖျော်ပြီး
ညာအိပ် ရာဝင်သောက်ပေးနိုင်ပါတယ်။
- လူကြီးများ ဝမ်းချုပ်ပါက ဖန်ခါးအမှုန် လက်ဖက်ရည်စွန်းတစ်စွန်းကို ရေနေ့ပူးပူး/ နွားနှီးပူးပူးဖြင့်
ညာအိပ်ရာဝင်မှာ သောက်ပေးနိုင်ပါတယ်ရှင်။
- ဝမ်းမကြာခဏချုပ်တတ်သူများ ရှားစောင်းလက်ပပ်အတွင်းသားကို ညာအိပ်ရာဝင်ချိန်မှာ
လက်ဖက် ရည်စွန်း (၁)စွန်းခန့် စားပေးနိုင်ပါတယ်ရှင်။
- ကြက်ဆူးရှိးနီသီးခွံကို လျှော်ပြီး လက်ဖက်ရည်စွန်း တစ်ဝက်ခန့် ရေအေးဖြင့် သောက်ပေးနိုင်
ပါတယ်။
- စောင်းလျားသီးမှုည်ချဉ်ရည်ဟင်းကို စားသောက်ပေးခြင်းဖြင့် ဝမ်းကို သက်စေပေါ်တယ်။
- ကြက်သွွှန်နီ(၃)ဥလောက်နဲ့ မန်ကျဉ်းရွက်နဲ့ လက်တစ်ဆိပ်ကို အတူထောင်းပြီး ချက်တနီးလို
ပြုလုပ်ပြီး စားပေးမယ်ဆိုရင် ဝမ်းသက်စေပြီး ဝမ်းချုပ်ခြင်းကို သက်သာစေပေါ်တယ်။
- ပျော်းတော်သိမ်အရွက်ကို များများစားပေးရင် ဝမ်းမှုန်ပြီ လေကိုသက်စေပေါ်တယ်ရှင်။

**မေး။ ။ ဟုတ်ကဲ့ပါ-ဆရာမရင်---ဝမ်းချုပ်ခြင်းမဖြစ်အောင် ဘယ်လိုနေထိုင်စားသောက်သင့်တယ်ဆို
တာကိုလည်း ရှင်းပြပေးစေချင်ပါတယ်ရှင်။**

ဖြေ။ ။ ဝမ်းချုပ်တတ်သူများဟာ မိမိတို့နေ့စဉ်စားသောက်မှုပုံစံ၊ လူနေမှုပုံစံတွေကို ပြောင်းလဲ
ကျင့်သုံးရပါမယ်။ နံနက်အိပ်ယာထမာ မည့်သည့်အစားမှ မစားသေးဘဲ ရေများများ သောက်ပေးခြင်း၊
နံနက်စောစောထျော် လမ်းလျှောက်ခြင်း၊ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှား မှုပြုလုပ်ပေးခြင်း၊
အမျှင်ဓာတ်ပါတဲ့ ဟင်းသီးဟင်းရွက်များကို စားသုံးပေးခြင်းတို့ကို ပြုလုပ်ပေးသင့်ပါတယ်။ အသား၊
ဥနဲ့ ဆီးကြော်စာတွေကို လျော့စားသင့်ပါတယ်ရှင်။ နောက်ပြီး အခိုက်ကတော့ ဝမ်းသွားချင်တဲ့စိတ်ကို
ချုပ်တည်းမထားသင့်ပါဘူး။ ဝမ်းပုံမှုန်သွားအောင် အလေ့အကျင့်ပြုလုပ်ပေးသင့်ပါတယ်။ ဝမ်းချုပ်တဲ့
အခါမှာ အနောက်တိုင်းဆေးပဲဖြစ်ဖြစ်၊ တိုင်းရင်းဆေးပဲဖြစ်ဖြစ် ဝယ်ယူသောက်သုံးစရာ မလိုဘဲ
မိမိတို့လက်တစ်ကမ်းမှာရှိတဲ့ ဆေးဖက်ဝင်အပင်တွေကို စနစ်တကျစားသုံးနိုင်ပါတယ်လို့ ပြောကြား
ချင်ပါ တယ်ရှင်။

မေး။။ ဟုတ်ကဲပါ---ဆရာမရင်-----အခုလို ဝမ်းချုပ်ခြင်းအကြောင်းကို မြန်မာ့တိုင်းရင်းဆေး
ပညာအမြင်နဲ့ ပြည့်ပြည့်စုစုပြောပြောသလို ဖြစ်လာခဲ့ရင်လည်း အသံးပြနိုင်တဲ့ ဆေးဖက်ဝင်
အပင်တွေနဲ့ ဆေးဖုံးတွေအကြောင်းကို ပြောပြောသဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။

